



**ကရင်ဟဇ္ဇာလူမှု ဧည့်သည်နှင့် ဒေသပုဂ္ဂိုလ်များ၏ ဧည့်ခံမှု**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**ဇွန်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်**


**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဇွန်လ ၆ရက်မှ  
 ဇွန်လ ၁၉ ရက် ၂၀၂၂ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း**

စဉ်		ဖေဖော်ဝါရီ ၁ - ဇွန်လ ၅ ရက်	ဇွန်လ ၆ ရက်မှ ဇွန်လ ၁၉ ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၅၅	၅	၂၅၇
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၂၆		၃၂၆
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၀၂	၁၂	၂၁၄
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၉၁		၉၁
	ဒီးမော့ဆိုမြို့နယ်	၃၉၄	၃	၃၉၇
	ဖယ်ခုံမြို့နယ်	၁၆၀		၁၆၀
	ဖရူဆိုမြို့နယ်	၄၆	၁၀	၅၆
	ဘောလခဲမြို့နယ်	၂		၂
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>


ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇွန်လ ၅ ရက်နေ့ အထိ	IDPs အသစ် ဇွန်လ ၆ ရက်နေ့ - ဇွန်လ ၁၉ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၂၀၂၁၁၅</b>		<b>၂၀၂၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇွန်လ(၆)ရက်မှ ဇွန်လ(၁၉)ရက်၊ ၂၀၂၂ခုနှစ်



ရှမ်းပြည်နယ်



ကရင်ပြည်နယ်

# ၁

# ၂

ထိုင်းနိုင်ငံ

• ဆက်လက်ဖြစ်ပေါ်နေသော စကစ၏ နယ်မြေရှင်းလင်းကာ ထိုးစစ်ဆင်ခြင်းများ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဘုရားကျောင်းများ မီးရှို့ခြင်း

လွန်ခဲ့သောသတင်းနှစ်ပတ်အတွင်း စစ်ကောင်စီတပ်များသည် မိုးမြေမှ လွိုင်ကောင်၊ လွိုင်ကောင်မှ ဘောလခဲ၏ အဓိကကျသော လမ်းမကြီးများအား ကြိုးစားထိန်းချုပ်ထားနိုင်ရန် နယ်မြေရှင်းလင်းကာ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်လာနေသည့်အချိန် ကရင်နီခုံတပ်များ၏ တိုက်ခိုက်ခြင်းများ ခံနေရသည်။ မေလ ၃၀ ရက်နေ့ကတည်းက စပြီး တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီကား အစီး ၃၀ ကျော်ပျက်စီးသွားခဲ့သည်။ ဘောလခဲမှ ပြန်လာသော စစ်ကောင်စီကား အစီး ၄၀ သည် လွန်ခဲ့သည့် သုံးပတ်၌ တိုက်ခိုက်ခံရပြီး ၃၃ စီးသည် လွိုင်ကော်သို့ ပြန်လည်မရောက်ရှိလာနိုင်ဘဲ ဇွန်လ ၁၅ ကတည်းက ဖရူဆိုအနီး အမှတ် ၁၄ စစ်တန်းမြင့် လေ့ကျင့်ရေးကျောင်း ထဲသို့ သိမ်းဆည်းထားခဲ့သည်။ စစ်ကောင်စီသည် အရပ်သားပြည်သူများအား ခုခံတိုက်ခိုက်ခြင်းများ တိုးလာပြီး ပြစ်ဒဏ်ချမှတ်ခြင်းများအပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများ - သက်ကြီးအရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများအား သတ်ဖြတ်ခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်း - ဘုရားရှိခိုးကျောင်းများအား မီးရှို့ခြင်းနှင့် မြေမြုပ်မိုင်းထောင်ထားခြင်းများသည် စစ်ကောင်စီအား တဖြည်းဖြည်းနှင့် ရှုံးနှိပ်စေခဲ့သည်။

ဇွန်လ ၆ ရက်နေ့၊ လွိုင်လင်လေးမြို့၊ ပိန်းချစ်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅) ဦးကို WY ဆေး ၃၂၄ပြား၊ ဖုန်း ၃ လုံးနှင့် ကျပ်ငွေ ၁၆ သိန်းတို့ကို KNDF B-14, KSP တို့မှ ပူးပေါင်းဖမ်းဆီးရမိခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် ရွာသို့ ပစည်းပြန်ယူသည့် ရွာသားအချို့ကို စစ်ကောင်စီတပ်မှ စတင်ပစ်ခတ်မှုကြောင့် KNDF B-06 နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ နေဝင်ချိန် ည (၇)နာရီခန့်တွင်လည်း KNDF B-10 မှ ဒီးမော့ဆိုမြို့ရဲ့စခန်းအနီးတွင် ကင်းပုန်းချနေသည့် စစ်ကောင်တပ်အား သွားရောက်တိုက်ခိုက်ခဲ့ပါ သည်။

ဇွန်လ ၇ ရက်နေ့၊ လွိုင်ကော်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ရှမ်းပြည်တောင်ပိုင်း၊ မိုးမြေမြို့အထွက်ညောင်ပိုင်းရပ်ကွက် အနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါသည်။ ညောင်ပိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ တပ်စွဲ ထားသည့်အတွက် ဒေသခံ ပြည်သူများ စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေကြပါသည်။ နံနက် (၈)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဈေးကုန်းရပ်ကွက်မှ ဒေသခံအမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ညောင်ပိုင်းရပ်ကွက်နှင့် နီးနေသည့် ပွဲကုန်း ၁ ရပ်ကွက်မှ ဒေသခံ အမျိုးသားတစ်ဦးလည်း လက်နက်ကြီးသံကြားရခြင်းကြောင့် နှလုံးရပ်ကာ သေဆုံး သွားခဲ့သည်။

ဇွန်လ ၈ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ စံပြမြို့ မိုင်တွင် ကင်းလှည့်နေသည့် KNDF B 09နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများအတည်မပြုနိုင်သော်လည်း KNDF မှ တပ်သား ၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့သည်။

ဇွန်လ ၉ ရက်နေ့၊ ညနေ (၄)နာရီခန့်တွင် လွိုင်ကော်မြို့၊ ဒေါပေါ်ကလဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့်

ပစ်ခတ်မှုများကြောင့် အသက်(၂၀)အရွယ် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး (၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသည်။

ဇွန်လ ၁၀ ရက်နေ့၊ ဒီးမော့ဆိုမြို့၊ ခေါက်ပလောက်ကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတပ်များဖြစ်သည့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ဗျူဟာ (၃), အလယ်ပိုင်းတိုင်း ၁၁၀၂ နှင့် C,D,E တို့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သား ၁ ဦးကျဆုံးခဲ့ပါသည်။ ထိုတရက်တည်းတွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာတွင် ပစည်းပြန်ယူသည့် အသက်၅၀ ကျော်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသည်။ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်မှ ညချိန်တွင် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စုမှ ရွာတစ်ရွာအတွင်း လက်နက်ကြီးကျရောက်ကာ နေအိမ်တစ်လုံး ထိမှန်ပြီး နေအိမ်တွင်းရှိသူ အသက် (၅၄) နှစ်အရွယ် အမျိုးသား တစ်ဦး လက်နက်ကြီးထိမှန်သောကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။ ထို့အပြင် အသက် (၁၈)နှစ်အရွယ် သမီး၊ အသက်(၅)နှစ်အရွယ် မြေးဖြစ်သူနှင့် (၁၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဇွန်လ ၁၁ ရက်၊ နံနက် ၃ နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဖိမိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KNDF B-09, PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်များမှ ထိခိုက်ဒဏ်ရာရရှိမှုအချို့ ရှိကြောင်း KNDF B 09 မှ ထုတ်ပြန်သည်။

ဇွန်လ ၁၂ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDF B-06 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် KNDF မှ ရဲဘော်(၂)ဦး လက်နက်ကြီးထိမှန်ပြီး မစိုးရိမ်ရသည့် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၃ ဦးထိခိုက်ကြောင်း KNDF B-06 ထုတ်ပြန်သည်။ ဖရူဆိုမြို့နယ်၊ ဒေါညေးခူ ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့ဖြစ်သည့် KA, KNDF, Loikaw PDF, DMO PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၁၀)ဦးမနည်း ကျဆုံးကာ လက်နက်ငယ် (၈)လက်နှင့် စစ်အသုံးအဆောင်ပစည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း KNDF မှ ထုတ်ပြန် ထားပါသည်။ ထို့အပြင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုရွာရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အသင်းတော်နေအိမ်များ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး သွားခဲ့ပါသည်။

ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်တွင် ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာရှိ နေအိမ် (၅)လုံးအား စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ ရွာလုံးကျွတ်နီးပါး နေအိမ်များကို ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့သလို ခရစ်ယာန်ဘုရားကျောင်းအား လက်နက်ကြီးဖြင့် ဖျက်ဆီးခဲ့ပါသည်။ ထိုတရက်တည်းအတွင်း မွန်းလွဲ ၂ နာရီအချိန်တွင် စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ်၊ ယူဆိုမိုဆိုအား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် (၄)ကြိမ်ပစ်ခတ်၍ လက်နက်ကြီးများ နေအိမ် အပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်(၂)လုံးနှင့် ဆိုင်ကယ် (၁)စီးတို့ ပျက်စီးသွားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသည့်သူများသည် အသက် (၆၀)အရွယ် အဘွား တစ်ဦး၊ အသက် (၂၀)အရွယ် အမျိုးသားတစ်ဦးနှင့် (၃)နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်သည်။



စကစမှ ဖရူဆို၊ ဒေါညေးခူကျေးရွာ ကက်သလစ်ဘုရားရှိခိုးကျောင်းအား မီးရှို့ဖျက်စီး



စကစ၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ထိမှန်ဒဏ်ရာရရှိသွားသည့် ဒီးမော့ဆိုမှ အရပ်သားများ

ဇွန်လ ၁၅ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူရွာတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၄)ဦးကျဆုံးခဲ့ပါသည်။ ညနေ (၃)နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်မှ ဒေါညေးခူကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း၊ ဘုန်းတော်ကြီးနေအိမ် နှင့် ဓမ္မရုံတို့အား မီးရှို့ဖျက်ဆီးခဲ့ပါသည်။

**Contact persons:**

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : [www.karennicsn.org](http://www.karennicsn.org)

Facebook: Karenni Csn or <https://www.facebook.com/kcsnengbur/>

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)